

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ  
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း  
ကြော်ငြာစာအမှတ်( ၁ /၂၀၂၁)  
လျှောက်လွှာခေါ်ယူခြင်း

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါရာထူးများအတွက် ယှဉ်တွဲဖော်ပြပါသတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ များသည် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော်သို့ ၁၅-၁၂-၂၀၂၁ ရက်(ဗုဒ္ဓဟူးနေ့)(လျှောက်လွှာပိတ်ရက်)မတိုင်မီ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်-

စဉ်	ခန့်ထားမည့် ရာထူး/	လစာနှုန်း	အနိမ့်ဆုံး ပညာအရည်အချင်း	လစ်လပ်နေရာ ကျား ကျား/မ
(က)	ဘူမိဗေဒလက်ထောက်(၂) (ဘူမိဗေဒ)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Sc(Geology)(Q)/(Hons;) B.Sc(Geology)+ DAG(Petroleum Geology)	၆ ၂
(ခ)	သုတေသနလက်ထောက်(၂) (သုတေသန)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Sc (Geology/IC/Chemistry/ Zoology/Botany)(Q)/(Hons;)	၁
(ဂ)	ဘူမိရူပဗေဒလက်ထောက်(၂) (ဘူမိရူပဗေဒ)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Sc(Geology)(Q)/(Hons;) B.Sc(Geology)+DAG(Petroleum Geology (or) Geophysicist) B.E(EC)	၂ ၂
(ဃ)	အငယ်တန်းအင်ဂျင်နီယာ(၂) (တွင်းတူး) (ဘူမိရူပဗေဒ)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Tech (MP)	၁
(င)	အငယ်တန်းအင်ဂျင်နီယာ(၂) (စက်မှု)(ဘူမိရူပဗေဒ)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Tech (MP)	၂
(စ)	တိုင်းထွာရေး(၂) (ဘူမိရူပဗေဒ)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Tech (Civil)	၁
(ဆ)	အငယ်တန်းအင်ဂျင်နီယာ(၂) (တူးဖော်ရေး)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (Mechanical/ Petroleum/ Mining/ EC/ EP/ Civil / MT)	၅
(ဇ)	အငယ်တန်းအင်ဂျင်နီယာ(၂) (စက်မှု)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (Mechanical/ Mechatronic)	၁၆
(ဈ)	အငယ်တန်းအင်ဂျင်နီယာ(၂) (ပိုက်လိုင်း)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (Mechanical/ Civil/ EC)	၄
(ည)	အငယ်တန်းအင်ဂျင်နီယာ(၂) (ဆောက်လုပ်ရေး)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (Civil)	၄ ၁

စဉ်	ခန့်ထားမည့် ရာထူး/	လစာနှုန်း	အနိမ့်ဆုံး ပညာအရည်အချင်း	လစ်လပ်နေရာ ကျား ကျား/မ
(ဋ)	အငယ်တန်းအင်ဂျင်နီယာ(၂) (လျှပ်စစ်)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (EP)	၇ ၁
(ဌ)	အငယ်တန်းအင်ဂျင်နီယာ(၂) (သယ်ပို့)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (Mechanical/ Mechatronic)	၅
(ဍ)	အငယ်တန်းအင်ဂျင်နီယာ(၂) (IT)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (IT/ EC)	၁
(ဎ)	အငယ်တန်းအင်ဂျင်နီယာ(၂) (ဆက်သွယ်ရေး)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E (IT/ EC)	၂
(ဏ)	ဒု-ကြီးကြပ်ရေးမှူး (ပစ္စည်းစီမံ)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.E	၇
(တ)	စာရင်းကိုင်(၂) (ဘဏ္ဍာရေး)	၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀	B.Com/ B.Act/ B.Ecom(Eco)/ B.Ecom(Stats)	၄ ၅
(ထ)	တိုင်းထွာရေး(၄) (ဘူမိဗေဒ)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (EP/ EC)/ B.Sc (Geology)	၄
(ဒ)	စက်မှုကျွမ်းကျင်(၄) (တူးဖော်ရေး)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI	၁၅
(ဓ)	စက်မှုကျွမ်းကျင်(၄) (ထုတ်လုပ်ရေး)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (MP/ MT/ EP/ EC)	၂၂ ၈
(န)	ရေနံကျွမ်းကျင်(၄) (ထုတ်လုပ်ရေး)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI	၂၄
(ပ)	စက်မှုကျွမ်းကျင်(၄) (စက်မှု)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (MP/ MC/ MT/ CNC)	၆၀
(ဖ)	စက်မှုကျွမ်းကျင်(၄) (ဆောက်လုပ်ရေး)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (Civil)	၂
(ဗ)	လျှပ်စစ်ကျွမ်းကျင်(၄)(ဖြန့်) (လျှပ်စစ်)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (EP)	၈
(ဘ)	စက်မှုကျွမ်းကျင်(၄)(စက်ပြင်) (သယ်ပို့စက်ပြင်)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (MP/ MT/ CNC )	၃၀
(မ)	စက်မှုကျွမ်းကျင်(၄)(ဆက်သွယ်ရေး) (ဆက်သွယ်ရေးနှင့် IT)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (EC/ IT)	၃
(ယ)	စက်မှုကျွမ်းကျင်(၄)(IT) (ဆက်သွယ်ရေးနှင့် IT)	၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀	A.GTI (EC/ IT)	၄
(ရ)	စက်မှုကျွမ်းကျင်(၅) (တူးဖော်ရေး/သယ်ပို့/ ပိုက်လိုင်း)	၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀	THS/ ITC	၄၃
(လ)	ရေနံကျွမ်းကျင်(၅) (ထုတ်လုပ်ရေး)	၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀	THS	၃၀
(ဝ)	ဂဟေဆက်(၅) (ပိုက်လိုင်း)	၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀	THS/ ITC	၄

၂။ လျှောက်ထားသူများသည်-

- (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
- (ခ) ၃၁-၁၂-၂၀၂၁ နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက်မကြီးသူဖြစ်ရမည်။
- (ဂ) ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- (ဃ) ကိုယ်လက်အင်္ဂါပြည့်စုံပြီး ကျန်းမာသန်စွမ်းသူဖြစ်ရမည်။
- (င) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပုံစံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Website ဖြစ်သော [www.moee.gov.mm](http://www.moee.gov.mm) နှင့် Facebook Page (@MOEE Myanmar) တို့မှ Download ရယူ၍ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာတွင်ပါရှိသော အချက်များကို ပြည့်စုံစွာဖြည့်စွက်၍ အောက်ပါအထောက်အထားများ ပူးတွဲပါရှိရမည်-

- (က) ပညာအရည်အချင်းလက်မှတ် မိတ္တူမှန်
- (ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- (ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်လက်မှတ် (သို့မဟုတ်) အခြေခံပညာ အထက်တန်းအောင်လက်မှတ် မိတ္တူမှန်
- (ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ထုတ်ပေးထားသည့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်နှင့် ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ထောက်ခံချက် မိတ္တူမှန်
- (င) ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ပြား မိတ္တူ (သို့မဟုတ်) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ ခွင့်ပြုချက် မူရင်း
- (စ) ၃ လ အတွင်း ရိုက်ကူးထားသော ကာလာဓာတ်ပုံ ၃ ပုံ (ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

မှတ်ချက်။ စာမေးပွဲဖြေဆိုရန် လာရောက်သည့်အချိန်နှင့် လူတွေ့စစ်ဆေးရန် လာရောက်သည့် အချိန်တို့တွင် ပူးတွဲတင်ပြထားသည့်အမှတ်စဉ်(က)မှ(စ)ထိ မိတ္တူမှန်များ၏မူရင်း များကို တင်ပြရပါမည်။

၄။ သတ်မှတ်ထားသည့်စာရွက်စာတမ်းများ မပြည့်စုံလျှင်သော်လည်းကောင်း၊ သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း လျှောက်လွှာများကို(လုံးဝ)လက်ခံစဉ်းစားမည်မဟုတ်ပါ။

၅။ ရေးဖြေစာမေးပွဲကို ၂၆-၁၂-၂၀၂၁ ရက်(တနင်္ဂနွေနေ့)နံနက် ၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ သတ်မှတ်ထားသည့်စာစစ်ဌာနများတွင် တစ်ပြိုင်တည်းကျင်းပမည်ဖြစ်ပြီး အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပါသည်။

၆။ အောက်ဖော်ပြပါစာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ပါသည်-

- (က) လစာနှုန်း ၂၁၆၀၀၀-၂၀၀၀၀-၂၂၆၀၀၀ တန်း ရာထူးအတွက် လျှောက်ထားသူများသည်
  - ❖ အထက(၇)၊ နေပြည်တော်
- (ခ) လစာနှုန်း ၁၈၀၀၀၀-၂၀၀၀၀-၁၉၀၀၀၀ တန်း ရာထူးအတွက် လျှောက်ထားသူများသည်
  - ❖ အထက(၇)၊ နေပြည်တော်
  - ❖ သာကေတကမ်းလွန်အခြေစိုက်စခန်း၊ ရန်ကုန်တိုင်းဒေသကြီး
  - ❖ ပြည်ရေနံမြေ၊ ပဲခူးတိုင်းဒေသကြီး
  - ❖ မန်းရေနံမြေ၊ မကွေးတိုင်းဒေသကြီး
  - ❖ ချောက်-လမ်းရွာရေနံမြေ၊ မကွေးတိုင်းဒေသကြီး

၇။ လစာနှုန်း ၁၆၂၀၀၀-၂၀၀၀၀-၁၇၂၀၀၀ တန်း ရာထူးအတွက် လျှောက်ထားသူများသည် ရေးဖြေ ဖြေဆိုရန်မလိုဘဲ လူတွေ့စစ်ဆေးခြင်းကို ဖော်ပြပါစာစစ်ဌာနများတွင် ပြုလုပ်မည်ဖြစ်ပါသည်။

၈။ ဖော်ပြပါစာစစ်ဌာနများအနက် မိမိတို့ဖြေဆိုလိုသည့် စာဖြေဌာန(၁)ခုကိုသာ လျှောက်လွှာတွင် ဖော်ပြရမည်ဖြစ်ပြီး အဆိုပြုသည့်စာစစ်ဌာနတွင်သာ ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။

၉။ လျှောက်ထားသူများအနက် သတ်မှတ်ထားသည့်အချက်အလက်များနှင့်ပြည့်စုံသော ဖြေဆိုခွင့် ရရှိသူအမည်စာရင်းအား ဖော်ပြပါ Website နှင့် Facebook Page တို့တွင် ကြိုတင် ကြေငြာပေးသွား မည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို ၂၃-၁၂-၂၀၂၁ ရက်(ကြာသပတေးနေ့)၌ အဆိုပြုသည့်စာဖြေ ဌာနတွင် ထုတ်ပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင်လာရောက်ထုတ်ယူရပါမည်။

၁၀။ လစာနှုန်း ၂၁၆၀၀၀-၂၀၀၀၀-၂၂၆၀၀၀ တန်း ရာထူးနှင့် လစာနှုန်း ၁၈၀၀၀၀-၂၀၀၀၀-၁၉၀၀၀၀ တန်း ရာထူးအတွက် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့ဖြေဆိုရမည့် နေ့ရက်/အချိန်ကိုလည်းကောင်း၊ လစာနှုန်း ၁၆၂၀၀၀-၂၀၀၀၀-၁၇၂၀၀၀ တန်း ရာထူးအတွက် လူတွေ့ဖြေဆိုရမည့် နေ့ရက်/အချိန်ကို လည်းကောင်း စာစစ်ဌာန၊ ဖော်ပြပါ Website နှင့် Facebook Page တို့တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပြီး အဆိုပြုဖြေဆိုခဲ့သည့်စာစစ်ဌာန၌ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။

၁၁။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်သော်လည်းကောင်း၊ လူတွေ့စစ်ဆေးရန် လာရောက် သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်ဖြစ်ပါသည်။

၁၂။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၁၃၃၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ လျှောက်လွှာပုံစံ

သို့

ဦးဆောင်ညွှန်ကြားရေးမှူး  
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊  
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  
ရုံးအမှတ်(၄၄)၊ နေပြည်တော်။



စာဖြေဌာန -----

၁။ လျှောက်ထားသည့် ရာထူး/အမှတ်စဉ်

(က) -----

(ခ) -----

(လစာနှုန်းတူ ရာထူး ၂ နေရာလျှောက်ထားနိုင်သည်)

၂။ လျှောက်ထားသူ

(က) အမည် -----

(ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် -----

(ဂ) မွေးသက္ကရာဇ်(ရက်၊ လ၊ နှစ်) -----

(ခရစ်သက္ကရာဇ်ဖြင့်ဖော်ပြရန်)

(ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ -----

(င) ပညာအရည်အချင်း/ခုနှစ် -----

(စ) နေရပ်လိပ်စာ အပြည့်အစုံ -----

ဖုန်းအမှတ် -----

(ဆ) လက်ရှိအလုပ်အကိုင်(နိုင်ငံဝန်ထမ်းများအတွက်) -----

ရာထူး၊ ဌာန၊ လစာနှုန်း -----

(ဇ) ဖခင်အမည် -----

နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် -----

အလုပ်အကိုင် -----

(ဈ) အမိအမည် -----

နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် -----

အလုပ်အကိုင် -----

(ည) အိမ်ထောင်ရှိလျှင် ဇနီး/ခင်ပွန်းအမည် -----

နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် -----

အလုပ်အကိုင် -----

(ဋ) လုပ်ကိုင်ခဲ့ဖူးသောအလုပ်အကိုင်များ -----

(နှုတ်ထွက်ပြောင်းရွှေ့ခဲ့လျှင် အကြောင်းပြချက်ဖော်ပြရန်)

- ၃။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်း(မိတ္တူ)များ ပူးတွဲ တင်ပြပါသည်-
- (က) ပညာအရည်အချင်းလက်မှတ် မိတ္တူမှန်
  - (ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
  - (ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်လက်မှတ်(သို့မဟုတ်)အခြေခံပညာ အထက်တန်းအောင်လက်မှတ် မိတ္တူမှန်
  - (ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ထောက်ခံချက် မိတ္တူမှန်
  - (င) ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (သို့မဟုတ်) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ ခွင့်ပြုချက်မူရင်း
  - (စ) ၃ လ အတွင်း ရိုက်ကူးထားသော ကာလာဓာတ်ပုံ ၃ ပုံ (ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

၄။ အလုပ်ခန့်ထားခြင်းခံရပါက အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ဒေသမရွေး သွားရောက် တာဝန်ထမ်းဆောင်နိုင်ပါသည်။

၅။ အထက်ဖော်ပြပါအချက်အလက်များ မှန်ကန်ကြောင်း ကိုယ်တိုင်ဝန်ခံကတိပြုပါသည်။

လက်မှတ် \_\_\_\_\_  
 အမည် \_\_\_\_\_  
 နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် \_\_\_\_\_  
 ဖုန်းအမှတ် \_\_\_\_\_